

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
 အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
 နေပြည်တော်

လျှောက်လွှာခေါ်ယူခြင်း

၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက်
 (၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်)

၁။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများတွင်ခန့်ထားရန်အတွက် ယှဉ်တွဲဖော်ပြပါသတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည် -

စဉ်	ခန့်ထားမည့်ရာထူး/ လစာနှုန်းထား(ကျပ်)	ခန့်ထားမည့် ရာထူးနေရာ	အနိမ့်ဆုံးရှိရမည့် ပညာအရည်အချင်း
(က)	လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)	၁၁၁၂ နေရာ	ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု တက္ကသိုလ် တစ်ခုခုမှ ဘွဲ့တစ်ခုရရှိရမည်။
(ခ)	အငယ်တန်းစာရေး (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)	၁၆၁ နေရာ	
(ဂ)	ဒုတိယလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)	၃၇၇ နေရာ	
(ဃ)	ယာဉ်မောင်း-၅ (အမျိုးသား) (လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀)	၃၀ နေရာ	အခြေခံပညာအလယ်တန်း အဆင့်၊ ယာဉ်မောင်းလိုင်စင် (ခ)ရှိရမည်။
(င)	အမှုတွဲထိန်း (လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀)	၁၅၀ နေရာ	အခြေခံပညာအလယ်တန်း အောင်မြင်ရမည်။
(စ)	အစောင့် (အမျိုးသား) (လစာနှုန်းကျပ် ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀)	၁၀၀ နေရာ	အခြေခံပညာအလယ်တန်း အဆင့် ရှိရမည်။
(ဆ)	ရုံးအကူ (လစာနှုန်းကျပ် ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀)	၁၅ နေရာ	

၂။ အထက်ဖော်ပြပါရာထူးနေရာများအတွက် လျှောက်ထားသူများသည် ရွေးချယ်ခြင်းခံရပါက ဝန်ကြီးရုံး၊ သင်တန်းကျောင်း၊ ဦးစီးဌာနများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး လျှောက်ထားသူများသည် -

- (က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။
- (ခ) ကျန်းမာရေးကောင်းမွန်ပြီး ဒေသမရွေးသွားရောက် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
- (ဂ) အမှတ်စဉ်(က)(ခ)(ဂ) လျှောက်ထားလိုသူများသည် (၂၀-၇-၂၀၂၁) ရက်နေ့တွင် အသက် (၁၈)နှစ်ပြည့်ပြီး အသက် (၃၀) နှစ် ထက်မကျော်စေရ။ အမျိုးသားဝန်ထမ်း အရပ် ၅ ပေ ၃ လက်မ နှင့် ကိုယ်အလေးချိန် ပေါင်(၁၀၀)ထက်မနည်းရ၊ ပေါင် (၁၄၀) ထက်မကျော်ရ။ အမျိုးသမီးဝန်ထမ်း အရပ် ၅ ပေ ၁ လက်မနှင့် ကိုယ်အလေးချိန်ပေါင် (၉၀) ထက်မနည်းရ၊ ပေါင်(၁၂၀)ထက်မကျော်ရ။ (ဤဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါက အသက် (၄၀) နှစ်ထက် မကျော်စေရ)
- (ဃ) အမှတ်စဉ်(က)(ခ)(ဂ) လျှောက်ထားလိုသူများသည် ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။
- (င) အမှတ်စဉ်(က)(ခ)(ဂ) လျှောက်ထားလိုသူများသည် အိမ်ထောင်မရှိသူ လူပျို/အပျို ဖြစ်ရမည်။ (ဤဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းဖြစ်ပါက ကင်းလွတ်ခွင့်ပြုသည်။)
- (စ) အမှတ်စဉ်(ဃ)(င)(စ)(ဆ) လျှောက်ထားလိုသူများသည် (၂၀-၇-၂၀၂၁) ရက်နေ့တွင် အသက် (၁၈)နှစ်ပြည့်ပြီး အသက် (၄၀)နှစ်ထက် မကျော်စေရ။
- (ဆ) ဝန်ထမ်းအဖြစ်ခန့်အပ်ခြင်းခံရပါက အနည်းဆုံး (၅) နှစ် တာဝန်ထမ်းဆောင်ရမည်။

၃။ လျှောက်လွှာပုံစံအား တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး၊ နေပြည်တော်၊ ဒုတိယပြည်နယ်မှူးဦးစီးမှူးရုံး ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) များတွင် ထုတ်ယူရမည်ဖြစ်ပြီး လျှောက်လွှာနှင့်အတူ အောက်ပါအထောက်အထားများ ပူးတွဲတင်ပြရမည်-

- (က) ဘွဲ့လက်မှတ်မိတ္တူ
- (ခ) အခြေခံပညာ အထက်တန်းအောင်လက်မှတ်မိတ္တူ
- (ဂ) အမှတ်စဉ်(ဃ)မှ(ဆ)အထိလျှောက်ထားသူများသည် အခြေခံအလယ်တန်းအဆင့် ပညာရေး အထောက်အထားမိတ္တူ
- (ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

- (င) အိမ်ထောင်စုစာရင်းမိတ္တူ
- (စ) အလုပ်သမားမှတ်ပုံတင်မိတ္တူ
- (ဆ) လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/
ပြည်နယ်/မြို့နယ် ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ ထောက်ခံစာမူရင်းနှင့် ပတ်စပို့အရွယ် ဓါတ်ပုံ
(၃) ပုံ ပူးတွဲတင်ပြရမည်
- (ဇ) ပြန်တမ်းဝင်အရာရှိတစ်ဦးဦး၏ ထောက်ခံချက်

၄။ အစိုးရဌာနများတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ ဝင်ရောက်ဖြေဆိုခွင့်မပြုပါ။

၅။ လျှောက်လွှာများကို (၆-၈-၂၀၂၁) ရက်နေ့ နောက်ဆုံးထား၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့
အင်အားဆိုင်ရာ ဝန်ကြီးရုံး၊ ရုံးအမှတ် (၄၈)၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများ၊ ပြည်ထောင်စုနယ်မြေ
ဦးစီးမှူးရုံး၊ နေပြည်တော်၊ ဒုတိယပြည်နယ်မှူးရုံး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)
ဦးစီးမှူးရုံးများတွင် လူကိုယ်တိုင်လာရောက်လျှောက်ထားရမည်။

၆။ အမှတ်စဉ်(က)မှ(ဂ)အထိလျှောက်ထားသူများသည် အင်္ဂလိပ်စာရေးဖြေ၊ ကွန်ပျူတာ၊ လူတွေ့နှုတ်ဖြေ
နှင့် အမှတ်စဉ်(ဃ)မှ(ဆ)အထိ လျှောက်ထားသူများသည် လူတွေ့နှုတ်ဖြေတို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/
ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တို့တွင် ဖြေဆိုရမည်ဖြစ်သည်။ ဖြေဆိုမည့်နေ့ရက်အား
သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး၊ နေပြည်တော်၊
ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)များတွင် ကြေငြာ
ပေးပါမည်။ ဝန်ကြီးဌာန၏ Website www.mip.gov.mm တွင်ဖော်ပြထားပါမည်။

၇။ ဝန်ထမ်းသစ်လျှောက်လွှာများအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာန၊ ရုံးအမှတ်(၄၈)၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများအပြင်
ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ခရိုင်ဦးစီးမှူးရုံးများတွင်လည်း ရယူနိုင်ပါ
ကြောင်း အသိပေးကြော်ငြာအပ်ပါသည်။

၈။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၊ပြည်ထောင်စု
နယ်မြေဦးစီးမှူးရုံး၊ နေပြည်တော်၊ ဒုတိယပြည်နယ်မှူးရုံး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ်
(မြောက်ပိုင်း)များသို့ဖြစ်စေ၊ ရုံးအမှတ် (၄၈)၊ နေပြည်တော်သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ်
၀၆၇-၄၃၁၂၇၉၊ ၀၆၇-၄၃၁၀၀၂၊ ၀၆၇-၄၃၁၀၁၃ များသို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။